

**အကြမ်းဖက်စစ်တပ်ကို ပြောင်ပြောင်တင်းတင်း ထောက်ပံ့နေသည့်
ခရိုနီစီးပွားရေးအုပ်စု KT Group နှင့် Ky-Tha Group တို့ကို ဒဏ်ခတ်ပိတ်ဆို့
အရေးယူရမည်**

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက် - စစ်ကောင်စီ၏ ရက်စက်ယုတ်မာမှုများတွင် ကြံရာပါလုပ်ရပ်များအဖြစ် အကြမ်းဖက်ဆင်ရေးများအတွက် စစ်လက်နက် ပစ္စည်းများ ရောင်းချခြင်း၊ အခွန်ငွေပေးဆောင်ခြင်းများအပါအဝင် KT Group နှင့် Ky-Tha Group တို့မှ စစ်ကောင်စီနှင့် စီးပွားရေးဆက်စပ်ပတ်သက်မှုများအကြောင်း သက်သေ အထောက်အထားသစ်ကို Justice For Myanmar က ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။ ယခုထုတ်ဖော်ချက်များသည် New York Times နှင့် မျှဝေထားသော အသစ်ပေါက်ကြားလာသည့် စာရွက်စာတမ်းများကို အသုံးပြုထားသည်။

အဆိုပါ စီးပွားရေးလုပ်ငန်းစုနှစ်ခုအား ကွယ်လွန်သွားပြီဖြစ်သော ခရိုနီသူဌေး ဦးကျော်သောင်း၏မျိုးဆက် ဆက်ခံခဲ့သူများမှ ပိုင်ဆိုင်ထားပြီး မြန်မာနိုင်ငံနှင့် စင်ကာပူ နိုင်ငံတို့ရှိ စစ်အုပ်စု၏ စီးပွားရေး လုပ်ငန်းစုကြီးအပါအဝင် လက်အောက်ခံ ကုမ္ပဏီခွဲ (၂၈) ခုဖြင့် ပေါင်းစပ်ထားသည့် ကွန်ရက်တစ်ခု တည်ဆောက်ထားပြီး စီးပွားရေး လုပ်ငန်းများကိုလည်း အတူတူ ပူးပေါင်းလုပ်ကိုင်လျက်ရှိသည်။

KT Group အား ဦးဆောင်နေသည့် ဂျန်နသန်မျိုးကျော်သောင်းသည် စစ်ရာဇဝတ် ကောင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၊ KBZ Group အား ဦးဆောင်သည့် ခရိုနီဦးအောင်ကိုဝင်းတို့နှင့် နီးကပ်သည့်ဆက်ဆံရေးတစ်ရပ်ရှိကြောင်း အဆိုပါစီးပွား ရေးလုပ်ငန်းများနှင့် နီးစပ်သည့် ရင်းမြစ်များ၏ အဆိုအရ သိရသည်။

KT Group နှင့် Ky-Tha Group တို့သည် မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်း လုပ်ပေးခြင်းနှင့် နည်းပညာပံ့ပိုးမှုများတွင် ပါဝင်ခဲ့သည်။ ထိုအထဲတွင် ပြင်သစ် ကော်ပိုရေးရှင်း Thales နှင့် Ky-Tha တို့၏ ကမ်းရိုးတန်းစောင့်ကြည့် ထောက်လှမ်း ရေးရေဒါအရောင်းအဝယ်နှင့် KT Group ၏ လေယာဉ်ဝယ်ယူမှုများ ပါဝင်သည်။ KT Groupသည် စစ်တပ်နှင့် ၎င်း၏လုပ်ငန်းစုများ မြေယာငှားရမ်းမှုများ ပြုလုပ်နေခဲ့ခြင်း၊ ၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ်သို့ အလှူငွေများလည်း

JUSTICE FOR MYANMAR

ပေးအပ်လှူဒါန်းခဲ့ပြီး အဆိုပါ အလှူငွေများသည် ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုအတွက် ပံ့ပိုးကူညီ ခဲ့ဖွယ်ရှိသည်။

KT Group နှင့် Ky-Tha Group ပိုင် စီးပွားရေးလုပ်ငန်းများ၊ ၎င်းတို့၏ ဒါရိုက်တာများ နှင့် ရှယ်ယာရှင်များအား ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများကို ချက်ချင်းဆောင်ရွက်ရန် Justice For Myanmar က တောင်းဆိုသည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ကျော်သောင်း မိသားစုရဲ့ စီးပွားရေးလုပ်ငန်းစုတွေဟာ အကြမ်းဖက်အဖွဲ့ မြန်မာစစ်ကောင်စီအတွက် စစ်လက်နက်နဲ့ အခွန်ငွေအရင်းအမြစ်တွေ ဖြစ်နေပါတယ်။ ဂျန်နသန်ကျော်သောင်း ဆိုရင် တရားမဝင်စစ်အာဏာသိမ်းမှုနောက်ပိုင်း ပြည်သူ့လူထုစုစုပေါင်း ၁,၃၅၆ ကျော် ကို သတ်ဖြတ်ခဲ့ပြီး နိုင်ငံအနှံ့အကြမ်းဖက်လုပ်ရပ်တွေ တိုးမြှင့်ကျူးလွန် နေမှုတွေ အတွက် တာဝန်အရှိဆုံး စစ်ရာဇဝတ်ကောင်မင်းအောင်လှိုင်နဲ့ နီးကပ်တဲ့ ပုဂ္ဂိုလ်ရေး ရင်းနှီးမှု ရှိနေတာပါ။ မြန်မာစစ်တပ်နဲ့ အဲဒီခရီးတွေကို ပံ့ပိုးအတိုင်း စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်ခွင့်ရနေတာမျိုးကို လျစ်လျူရှုထားလို့မရပါဘူး။ စစ်ကောင်စီ အတွက် ဘဏ္ဍာငွေနဲ့ စစ်လက်နက်ပစ္စည်းတွေ လက်ဝယ်ရရှိနေတာကို မဖြစ်မနေ ကာကွယ်ရပါမယ်။ ကျော်သောင်းမိသားစု စီးပွားရေးလုပ်ငန်းစုတွေကို ဒဏ်ခတ် ပိတ်ဆို့တာတွေ ချက်ချင်းလုပ်ဆောင်ဖို့ ကျွန်မတို့အနေနဲ့ တောင်းဆိုပါတယ်” ဟု ပြော ကြားခဲ့သည်။

အယ်ဒီတာများသို့မှတ်ချက်

စစ်ကောင်စီနှင့် ကျော်သောင်းမိသားစု၏ စီးပွားရေးလုပ်ငန်းများအကြောင်း သတင်း ဆောင်းပါးကို ဤနေရာ တွင် ဖတ်ရှုပါ။ <https://www.justiceformyanmar.org/stories/the-kyaw-thaung-familys-business-with-the-myanmar-military>

ကျော်သောင်းမိသားစုပိုင် စီးပွားရေးလုပ်ငန်းများအကြောင်း New York Times ၏ စုံစမ်းထောက်လှမ်းသတင်းဆောင်းပါးကို ဤနေရာ တွင် ဖတ်ရှုပါ။ <https://www.nytimes.com/2021/12/24/world/asia/myanmar-coup-military-tatmadaw-kyaw-thaung.html?>

JUSTICE FOR MYANMAR

Justice For Myanmar သည် မြန်မာပြည်သူများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှု ရရှိစေရန်၊ စစ်တပ်စီးပွားရေးများ အဆုံးသတ်ရန် တောင်းဆိုနေပြီး ဖက်ဒရယ်ဒီမိုကရေစီနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးအတွက် စည်းရုံး လှုံ့ဆော်နေသည့် အမည်မဖော်သော တက်ကြွလှုပ်ရှားသူများ အစုအဖွဲ့ ဖြစ်သည်။

ဆုံး

ထပ်မံသိရှိလိုပါက -

ရတနာမောင်

အီးမေးလ် - media@justiceformyanmar.org

ဝဘ်ဆိုဒ် - <https://www.justiceformyanmar.org/>

ပုံတူဝဘ်ဆိုဒ် - <https://justiceformyanmar.github.io/justiceformyanmar.org/>

တွစ်တာ - @justicemyanmar

ဖေ့ဘုတ် - <https://www.facebook.com/justiceformyanmar.org/>